

干。 / နိုင်ငံတည်ဆောက်ရာမှာတို့တွေဟာ ~ ပြစ်ထယ်။ 在建设祖国的过程中我们是志同道合的同志。

တိုးတိုး ကဝါ <to: do> 悄悄地, 小声地, 嘀咕喳喳地: ~

အျေ “请安静!”, “静”! 请说话轻声些。 / ~ ဓမ္မား: 耳语 တိုးတိုးကျက်ကျက် ကဝါ <to: do: kyeit kyeit> 暗中议论, 悄悄地, 小声地, 嘀咕喳喳地: သူတို့နှင့်ယောက် ~ တိုင်ပင်ဆွေးနွေးလျက်နှိုးသည်။ 他们俩人在悄悄地商量。

တိုးတိုးညွှန်းညွှန်း ကဝါ <to: do: hnyin: hnyin> 小声地, 轻声地, 悄声地

တိုးတိုးတိုး ကဝါ <to: do: ti: di> = တိုးတိုး

တိုးတိုးတိတ်တိတ် ကဝါ <to: do: teit teit> = တိုးတိုးကျက်ကျက်

တိုးတိုးတုန်းတုန်း ကဝါ <to: do: ton: don> = တိုးတိုး

တိုးတိုးဖော် နာ <to: do: baw> 能推心置腹的朋友, 能无所不谈的伙伴

တိုးတိုးပော်တိုးတိုးပက် နာ <to: do: baw to: do: bet> = တိုးတိုးဖော်

တိုးတိုးမျှော်းမျှော်း ကဝါ <to: do: hmyin: hmyin> = တိုးတိုး

တိုးတိုးသာသာ ကဝါ <to: do: tha dha> = တိုးတိုး

တိုးတိုးသား နာ <to: do: dha> 私卖的牛肉

တိုးတိုးသက်သာ ကဝါ <to: do: thet tha> 文雅地, 轻声细语地: သူသည်စကားပြောသည့်အခါ ~ နည်ကိုသိမ္မားပြောဆိုတိတ်သည်။ 他讲话时总是轻声细语的, 而且很文雅。

တိုးတိုးအုပ်အုပ် ကဝါ <to: do: out out> 压低声地: တဲ့ပါးရှက်ကိုအသုပ္ပါးဘဏ္ဍားဘဏ္ဍားဘဏ္ဍား ~ ပြင်ခေါ်ထိုက်သည်။ 轻轻地敲了一下门, 压低声叫道: “大爷, 大爷!”

တိုးတက် ကာ <to: tet> ①向前进, 增多 ②发展, 进步: ~ ကြိုးပွား: 昌盛, 发展, 发达 / ~ နှုန်း: 递增速度, 增长率

တိုးတည် ကာ <to: ti> (古)在附近

တိုးတိတ် ကာ <to: teit> (声)变轻, 声音轻微: အသံ ~ တိုင်းသွားသည်။ 声音变小了。

တိုးနရား နာ <to: n-ya> 传说中的一种神兽, 形似中国的麒麟

တိုးပွား ကာ <to: pwa> 发展, 增长, 扩展

တိုးပွားဆ နာ <to: pwa: hsa> 【电】增益

တိုးမြင့် ကာ <to: hmyin> 增加, 提高, 提升, 提拔: လေ ~ သည်။ 提高工资。

တိုးရင်းငွေ့ နာ <to: yin: ngwei> 本息总和

တိုးရင်းပေါင်း နာ <to: yin: baun> 本息总和

တိုးရှိနိုင် နာ <to: shein> 【物】加速度

တိုးလို့တုန်းလန်း I ကဝါ <to: lo' tan: lan> 悬着, 吊着: ဘာ ဖြစ်သလဲကဲ့ ပြောပါအေး၊ မင်းစကားက ~ ကြီး။ 怎么了? 讲呀! 你怎么讲半截呀! II နာ <to: lo' tan: lan> = တိုးလို့

တန်းလန်း ကဝါ <to: lo' twe: le> = တိုးလို့တဲ့လ

တိုးလို့တို့လစ် ကဝါ <to: lo: tit lit> 卡在中间, 中途堵住: သျော ~ 咬着舌尖 / လျေားအတက်အဆင်းတွင် ~ ပြစ်နေသည်။ 堵在楼梯上了。

တိုးလို့တုန်းလန်း I ကဝါ <to: lo: tan: lan> = တိုးလို့တုန်းလန်း II နာ <to: lo: tan: lan> = တိုးလို့တုန်းလန်း

တိုးလို့တဲ့လ ကဝါ <to: lo: twe: le> = တိုးလို့တဲ့လ

တိုးလျှို့ ကဝါ <do: yo> 直通, 穿透, 直截地: ကျောင်းနဲ့သျော့ ~ ပဲ။ 学校和市场可以直通。

တိုးလျှို့ပေါက် ကာ <to: yo baut> 穿过, 穿透: ~ မြင်နေရ လောက်အောင်ကြည်လင်နေတဲ့မြင်ရေ 清澈见底的河水 / ရင်းနှစ်မြို့ပေါ်ကြားတူးမြောင်း ~ ပေသည်။ 该两城间有运河相通。 / ပုလင်းအဆိုတုတ်အထက်မှော်အောက် ~ သောအပေါက်ငယ်တစိုက်သည်။ 在瓶塞上有个上下相通的小孔。

တိုးလျှို့: ကာ <to: sho> ①钻进 ②低声下气, 毕恭毕敬: မ ~ ချင်ဘူး။ 不愿意低三下四的。 / အမျိုးသမီးကရှိသော ~ မူအပြည့်ပြည့်ထိုင်လိုက်ရှာချင်။ 这个妇女显出毕恭毕敬的样子坐下了。 / ဇေဂါပေါက်ကင်းအောင်ကျေသပါရန်တောင်းဆန် ~ ခဲ့သည်။ 乞求帮助治好这个病。 / ~ သယသည်။ 毕恭毕敬 / ~ သယမဲ့သည်။ 低声下气。

တိုးဝင် ကာ <to: win> 挤入, 挤进; 混入: လူအုပ်ထဲသို့ ~ လိုက်သည်။ 挤进人群。

တိုးစွေး ကာ <to: hwei> 挤撞: ဂိတ်မှာ ~ နောက်သည်။ 在门口拥挤。

တုံး ကာ <tan> (罕)巩固; 固定; 坚定

တုံးစား ကာ <tan' za> 坚持: မဆုတ်မှန်မထိုတ်မလန် ~ စုံသည်။ 毫不畏惧, 坚持抗击。

တုံးတန်း ကာ <tan' dan> 庄重地, 严肃地, 郑重地

တုံးတန်း I နာ <tan> ①独牙象(只有一只短牙) ②(合)棍 II ကာ <tan> 低劣, 粗陋

တုံးကုံး နာ <d-gu> ①(船的)龙骨 ②(木轮的)辋 ③砌拱形建筑部分时临时支撑在下面的木支架

တုံးကုံး နာ <d-ge> ①宝座靠背部饰物(见ရာပေလွင်图) ②靠背, 靠山, 后盾: ~ ပုံး: 宝座靠背上雕的花纹 / ~ ပုံး ပါးပေါက်ပုံး: 椅背木板 / ~ ပျော်ပြား: 椅背木板

တုံးကုံး နာ <d-go> 有梁的船蓬

တုံးကောက် နာ <d-gaut> 【解】腮, 腮窝: ~ ကြော် 腮筋 / ~ ကျေားကြော် 腮部动脉 / ~ ခုံး 腮窝, 也写 တကောက် ခေကောက် တကောက် တုံးကောက်ကျော်: 或 ဗျောက်等。

တုံးကျော် နာ <d-gyin> ①钎子: သစ် ~ 木钎子 ②古代一种酷刑, 穿刺犯人用的扎枪: ~ သျော်သတ်တယ်။ 用扎枪刺死。③သူလကဗာဗာ 星座的别名 ④闩闩 ⑤通锁呐簧片的小棍

တုံးကျော်ရိုး နာ <d-gyin yo> 【解】腓骨

တုံးကျော်စုံး နာ <d-gyit si> 扫帚, 笈帚